

သားသား/မီးမီးကို စကားပြောပါ-အောင်မြင်မှုရဖို့ ပြင်ဆင်ပေးပါ။

1

စကားများများပြောလေ ကောင်းလေ။

သင့်ကလေးကြားရသော စကားလုံးအရေအတွက်သည် သင်ပြောသောအကြောင်းအရာထက် ပိုအရေးကြီးပြီး မွေးကင်းစကလေးများနှင့် ကလေးငယ်များသည် တစ်နေ့လျှင် စကားလုံးထောင်ပေါင်းများစွာ ကြားရန် လိုအပ်ပါသည်။

2

လူအချင်းချင်း အပြန်အလှန်ဆက်သွယ်ပြောဆိုမှုသည် အကောင်းဆုံးဖြစ်သည်။


သင့်ကလေး၏ ဘာသာစကားတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် ရေဒီယို၊ တီဗီ သို့မဟုတ် ဂီတတို့သည် မိဘ သို့မဟုတ် မိသားစုဝင်များနှင့် အပြန်အလှန်ဆက်သွယ်မှုလောက် မထိရောက်ပါ။



ကျွမ်းကျင်သူ၏ အဆိုအရ-

ကလေးငယ်များနှင့် စကားပြောခြင်း၊ သီချင်းဆိုခြင်းတို့သည် မိဘများလုပ်ဆောင်ရမည့် အရေးအကြီးဆုံးအရာဖြစ်သည်။ "မိဘများ၏စကားပြောဆိုပေးမှုသည် ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံး အရင်းအမြစ်ဖြစ်နိုင်သည်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဝေါဟာရအတိမ်အနက် သို့မဟုတ် လူမှုစီးပွားအဆင့်အတန်းများ မည်သို့ပင်ဖြစ်စေ ဘာသာစကားသည် ဦးနှောက်ကို ၎င်း၏အကောင်းဆုံးအခြေအနေအထိ ဖွံ့ဖြိုးစေရန် အထောက်အကူပြုသော အရာဖြစ်သည်။ အလားတူပင် ဘာသာစကားကင်းမဲ့ခြင်းသည် ဦးနှောက်ဖွံ့ဖြိုးမှု၏ ရန်သူဖြစ်သည်။"

3



ကလေးဘဝ အကြားအာရုံချို့တဲ့မှု စမ်းသပ်ရှာဖွေခြင်းနှင့် ကြားဖြတ်ဝန်ဆောင်မှု
www.hearing.in.gov

4

သင်ယူရန် အဆင်သင့်ဖြစ်မှု။

ကလေးငယ်များနှင့် စကားပြောပေးခြင်းသည် ကျောင်းသားဘဝနှင့် အပြင်ဘဝတွင် အောင်မြင်စွာသင်ယူနိုင်ရန် အဆင်သင့်ဖြစ်စေသည်။

5

စတင်ရန် အဆင်သင့်ဖြစ်မှု။

စကားလုံးများကြားရသော ကလေးများသည် ကျောင်းတွင် ကောင်းစွာလုပ်ဆောင်နိုင်ခြေ၊ ဝင်ငွေပိုမိုရရှိနိုင်ခြေနှင့် သင်ယူရန်နှင့် ၎င်းတို့၏ ရည်မှန်းချက်များရောက်ရှိရန် အဆင်သင့်ဖြစ်နိုင်ခြေ ပိုများသည်။



6

ဦးနှောက်ဖွံ့ဖြိုးမှု။

ကလေးအသက် 4 နှစ်ပြည့်သောအခါ ကလေး၏ဦးနှောက်သည် ဖွံ့ဖြိုးပြီးဖြစ်လိမ့်မည်။ သင့်ကလေးနှင့် စကားပြောခြင်း၊ ကလေးအား စာဖတ်ပြခြင်းနှင့် သီချင်းဆိုပြခြင်းတို့သည် ၎င်းတို့၏ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး ဖန်တီးနိုင်စွမ်းမှသည် ပြဿနာဖြေရှင်းနိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းအထိ သင်ယူရန် အထောက်အကူပြုပါသည်။

7

အခက်အခဲများကို ကျော်လွှားခြင်း။

ပျမ်းမျှအားဖြင့်၊ ဝင်ငွေနည်းသောမိသားစုမှလာသော ကလေးများ အသက်လေးနှစ်ပြည့်သည့် အချိန်တွင် ကြားပြီးဖြစ်သည့် စကားလုံးအရေအတွက်သည် ၎င်းတို့နှင့်ရွယ်တူ ဝင်ငွေမြင့်မားသောမိသားစုမှလာသည့် ကလေးများထက် သန်း 30 ပိုလျော့နည်းတတ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် စကားလုံးကြားထားမှု အရေအတွက် ထက်ဝက်လျော့နည်းမှုအခြေအနေဖြင့် သူငယ်တန်းကို စတင်ရခြင်းဖြစ်ပြီး ကျောင်းတွင် စာမလိုက်နိုင်ခြေ ပိုများသည်။ သင်သည် ကလေးနှင့် စကားပြောပေးခြင်းဖြင့် ကွဲပြားမှုကို ဖန်တီးနိုင်ပါသည်။


သားသား/မီးမီးကို စကားပြောပါ-အောင်မြင်မှုရဖို့ ပြင်ဆင်ပေးပါ။

နေ့ဘက် လုပ်ရတဲ့အလုပ်တွေအကြောင်း သားသား/မီးမီးကို ပြောပြပါ။

“မေမေညစချက်နေတယ်။ ဒီဒယ်အိုးက လေးတယ်။ မေမေ အိုးထဲကို ရေထည့်နေတယ်” ကဲ့သို့သော စကားမျိုးပြောပါ။



ကြည့်ရှုပါ- လိုင်းပေါ်တွင်
ရေပန်းစားနေသည့် သားငယ်လေးက ဖခင်ကို
စကားပြောနေသောဗီဒီယိုသည်
သင့်နှလုံးသားကို အရည်ပျော်သွားစေပါမည်



စာဖတ်ပြပါ။

သင့်ကလေးကို တစ်နေ့လျှင် အနည်းဆုံး 15 မိနစ် စာဖတ်ပြပါ။ သင့်ကလေးကို ငါးမိနစ်
စာဖတ်ပြပေးခြင်းသည် တစ်နှစ်လျှင် စကားလုံး 800,000 ရရှိစေသည်။ မိနစ် 20 စာဖတ်ပြပါက တစ်နှစ်လျှင်
စကားလုံး 1.8 သန်း ရရှိစေမည်။

သီချင်းဆိုပြပါ။

သီချင်းများ၊ ကလေးသီချင်းများ ဆိုပြပါ။ သီချင်းဆိုပြခြင်းသည် စကားပြောသံ အနိမ့်အမြင့်ကို ဦးနှောက်က
သိရှိစေရန် ကူညီပေးသည်။

မေးခွန်းများ။

ကျွန်ုပ်တို့ကြားရသောအရာများအကြောင်း ပြောပြပါ။ “လေယာဉ်သံလား။
လေယာဉ်ဘယ်မှာလဲ။ လေယာဉ်ကြီး ကောင်းကင်မှာ ပျံနေတယ်-မြင်လား။”

အိမ်သုံးဘာသာစကား။

သင့်ကလေးနှင့်စကားပြောရာတွင် အိမ်သုံးဘာသာစကားဖြင့် ပြောဆိုပါ။

အပြန်အလှန်စကားပြောဆိုမှု။

သားသား/မီးမီးနှင့် အပြန်အလှန်စကားပြောပေးပါ။


သားသား/မီးမီးအား တုံ့ပြန်ရန် အချိန်ပေးပါ။

နေရာများ၊ လူများ၊ လှုပ်ရှားမှုများ။

သင်သွားသောနေရာ၊ ထိုနေရာတွင် သင်လုပ်သည့်အရာ၊
သင်တွေ့ခဲ့သောသူများနှင့် အရာများအကြောင်း ပြောပါ-
အထူးသဖြင့် အတူခရီးသွားသောအခါ။



ကလေးဘဝ အကြားအာရုံရှိတဲ့မှု စမ်းသပ်ရှာဖွေခြင်းနှင့်
ကြားဖြတ်ဝန်ဆောင်မှု
www.hearing.in.gov



ကြည့်ရှုပါ-

ကလေးငယ်နှင့်စကား
ပြောခြင်း

